

ᠰᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠰᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	5
-နှင့်	-ထိုအမျိုးသမီးများ	—	-နှင့်မငြိလ၏	သူ၏မျက်စိများ	—	-နှင့်မငြိလ၏		
H0853	H0802		H0853	H7200		H0853	H5375	
ᠰᠠᠨᠠ	ᠠᠨᠠᠨᠠ							
-သေ	-ထိုကလေးများ	-နှင့်ဆိုလ၏	-သို့သင်	ဤသူတို့	အဘယ်သူ	-နှင့်ဆိုလ၏	-ထိုကလေးများ	
	H3206	H0559		H0428	H4310	H0559	H3206	
				ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	
				သင်၏ကျွန်	—	ဘုရားသခင်	ကငြိနာပေးတော်မူ၏	
				H5650	H0853	H0430		

ထိုနောက်၊ မငြိကညှိ၍၊ မိန်းမများ၊ သူငယ် များကို မငြိလျှင်၊ သင်၌ပါသော ဤသူတို့သည်၊ အဘယ် သူနည်းဟုမေးသော်၊ ကိုယ်တော်၏ ကျွန်အား၊ ဘုရား သခင်ပေးသနားတော်မူသော သူငယ်ဖဏ္ဍိကပြု၏ဟု ပြောပြပါ။

ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	6
-နှင့်ပပြိဝပ်ကငြာ၏	-နှင့်သူတို့၏ကလေးများ	သူတို့	-ထိုကျွန်မများ	-နှင့်ချင်လာကငြာ၏		
H7812	H3206	H2007	H8198	H5066		

ကျွန်မတို့သည်၊ မိမိတို့သားများနှင့် ချဉ်းကပ်၍ ဦးညွတ်ကငြါ။

ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	7
ချင်လာလ၏	-နှင့်နောက်	-နှင့်ပပြိဝပ်ကငြာ၏	-နှင့်သူမ၏ကလေးများ	လအော	လည်း	-နှင့်ချင်လာလ၏
H5066		H7812	H3206	H3812	H1571	H5066
				ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ
				-နှင့်ပပြိဝပ်ကငြာ၏	-နှင့်ရာခလေ	ယဓာသပ်
				H7812	H7354	H3130

ထိုနောက်၊ လအောသည် သူ၏သားများနှင့် ချဉ်းကပ်၍ ဦးညွတ်ကငြါ။ ထိုနောက်၊ ယဓာသပ်နှင့် ရာခလေသည် ချဉ်းကပ်၍ ဦးညွတ်ခြင်းကို ပြုကြ၏။

ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	8
-နှင့်ဆိုလ၏	ငါတွေ့ခဲ့	-သေ	-ထိုဤ	-ထိုတပ်စခန်း	အားလုံး	-သို့သင်	အဘယ်သူ	-နှင့်ဆိုလ၏
H0559	H6298		H2088	H4264	H3605		H4310	H0559
					ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ
					ငါ၏သခင်	-၌မျက်စိ	မျက်နှာသာ	-သို့တွေ့ခြင်း
					H0113		H2580	H4672

သေကလည်း၊ ကျွန်ုပ်တွေ့သော တိရစ္ဆာန်စု အပေါင်းတို့သည်၊ အဘယ်သို့သောအရာနည်းဟု မေး လျှင်၊ သခင်၏စိတ်တော်နှင့် တွေ့စေခြင်းငှါ ဖြစ်ပါသည် ဟု ပြောပြ၏။

ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	ᠠᠨᠠᠨᠠ	9
-သို့သင်	-သေ	-သို့သင်	ဖဏ္ဍိပစေ	ငါ၏အစ်ကို	များ	-သို့ငါ	ရို	သေစေ	-နှင့်ဆိုလ၏
			H1961	H0251			H3426	H6215	H0559

သေကလည်း၊ ငါ့ညီ၊ ငါ၌ လုံလောက်အောင် ရှိ၏။ သင်၏ဥစ္စာတို့ကို ယူထားဦးလော့ဟုဆို၏။

ႏ	ႏႏႏႏ	ႏႏ	ႏႏ	ႏႏ	ႏႏ	ႏႏ	ႏႏ	ႏႏ
မုက်နာသာ	ငါတွေ့ခဲ့ပါလျှင်	ကျေးဇူးပပြု	အကယ်၍	ကျေးဇူးပပြု	-သို့မ	ယာကုပ်	-နှင့်ဆိုလ၏	
H2580	H4672	H4994		H4994	H0408	H3290	H0559	
ႏႏႏႏ	ႏႏ	ႏႏ	ႏႏ	ႏႏႏႏ	ႏႏႏႏ	ႏႏႏႏ	ႏႏႏႏ	
ငါမငြိခဲ့၏	ထိုကခြင့်	-၌	အကခြင်းမူကား	-မှငါ၏လက်	ငါ၏လက်ဆောင်	-နှင့်ယူခဲ့ပါ	-၌သင်၏မုက်စိ	
H7200				H3027	H4503	H3947		
			ႏႏႏႏ	ႏႏႏႏ	ႏႏ	ႏႏႏႏ	ႏႏႏႏ	
			-နှင့်ငါ့ကိုအားပေးခဲ့	ဘုရားသခင်	မုက်နာ	-ကဲ့သို့မငြိခြင်း	သင်၏မုက်နာ	
			H7521	H0430	H6440	H7200	H6440	

ယာကုပ်ကလည်း၊ထိုသို့မဆိုပါနှင့်။ စိတ်တစ် နှင့် တွေ့သည်မှန်လျှင်၊ ကျွန်တော်ဆက်သစေ လက် ဆောင်ကို ခံယူတော်မူပါ။ ဘုရားသခင်၏ မုက်နာတော် ကို ဖူးမငြိရသကဲ့သို့၊ ကိုယ်တော်၏ မုက်နာကို ဖူးမငြိ ရပါ၏။ စိတ်တော်သည်လည်းနူးညွတ်ပါ၏။

ႏႏ	ႏႏ	ႏႏႏႏ	ႏႏႏႏ	ႏႏႏႏ	ႏႏ	ႏႏ	ႏႏ
-ဟုသစ	-သို့သင်	ယူလာခြင်းခံရ	-သစ	ငါ၏ကောင်းချီးခြင်း	-	ကျေးဇူးပပြု	ယူပါ
		H0935		H1293		H0853	H4994
ႏႏ	ႏႏႏႏ	ႏႏ	ႏႏ	ႏႏ	ႏႏႏႏ	ႏႏႏႏ	
-၌သူ	-နှင့်တိုက်တွန်းလ၏	အားလုံး	-သို့ငါ	ရှိ	-နှင့်-ဟုသစ	ဘုရားသခင်	ငါ့ကိုကငြိနာပေးတော်မူ၏
	H6484	H3605	H3212	H3426		H0430	
							ႏႏႏႏ
							-နှင့်ယူလ၏
							H3947

ကိုယ်တော်ထံသို့ရောက်သစ ကျွန်တော်၏ မင့်ဂလာကိုခံယူတော်မူပါ။ဘုရားသခင်သည်၊ကျွန်တော်၌ များစွာသစကျေးဇူးကို ပပြုတော်မူပါ။ကျွန်တော်၌ လိုလောက်အောင်ရှိပါ၏ဟူ၍ တိုက်တွန်းသစကခြင့် ခံယူလ၏။

	ႏႏႏႏ	ႏႏႏႏ	ႏႏႏႏ	ႏႏႏႏ	ႏႏႏႏ	ႏႏႏႏ	ႏႏႏႏ
	-၌သင်၏ရှု	-နှင့်ငါသွားမည်	-နှင့်ငါတို့သွားမည်	ငါတို့ခံပြီးမည်	-နှင့်ဆိုလ၏		
	H5048	H3212	H3212	H5265	H0559		
							ႏႏႏႏ
							-နှင့်ယူလ၏
							H3947

ႏႏႏႏ

-ထိုသိုးများ

[H6629](#)

သေစကလည်း၊ ခရီးသွားကဖြူ၊ သင့်ရှုမှာ ကျွန်ုပ်သွားမည်ဟုဆိုလျှင်၊

ႏႏႏႏ	ႏႏႏႏ	ႏႏႏႏ	ႏႏ	ႏႏႏႏ	ႏႏႏႏ	ႏႏႏႏ	ႏႏႏႏ
-နှင့်-ထိုသိုးများ	နူ	-ထိုကလေးများ	-ဟုသစ	သိ၏	ငါ၏သခင်	-သို့သူ	-နှင့်ဆိုလ၏
H6629	H7390	H3206		H3045	H0113	H0413	H0559
ႏႏ	ႏႏႏႏ	ႏႏ	ႏႏ	ႏႏႏႏ	ႏႏႏႏ	ႏႏႏႏ	ႏႏႏႏ
အားလုံး	-နှင့်သကေမြည်	တစ်	ရက်	-နှင့်သူတို့ကိုအလွန်မောင်းပါက	-၌ငါ	နို့တိုက်သစ	-နှင့်-ထိုနားများ
H3605	H4191	H0259	H3117	H1849		H5763	H1241
							ႏႏႏႏ
							-ထိုသိုးများ
							H6629

ယာကုပ်က၊ သခင်သိသည်အတိုင်း၊ ဤသူငယ် တို့သည် နှလယ်ပါ၏။ သားငယ်ပါသစ သိုး၊ ဆိတ်၊ နားမ တို့သည် ကျွန်တော်၌ပါ၏။ တနစ ခင်းတွင် အနှင်လွန် လျှင်၊ ရှိသမျှတို့သည် သကေပြုလိမ့်မည်။

בני- דָּבָר:	מִלְלָה -מִלְלָה H3027	לִשְׁוֹן דּוּלְתָה H0168	שֵׁשׁ שֵׁשׁ H8033	הַבָּנִים שִׁמְרָה H5186	שָׁמַר -שָׁמַר	הַשָּׁמַר -שִׁמְרָה H7192	תְּלָלָה אֲפִינָה H3967	אֶת- - H0853	וְיָקִים -שִׁמְרָה H7069
									וְיָקִים אֶת- H0001
									וְיָקִים אֶת- H2544

| တဲဆောက်ရာမမြဲအကွက်ကို ရှုခင်၏အဘ၊ ဟာမ၏သားတို့တွင်၊ ငွေတပိဿာ အဘိုးပေး၍ ဝယ်ရသတည်း။

לְאַשְׁמֵר အိစ္ဆာအလေ H3478	לְאַשְׁמֵר -၏ဘုရားသခင် H0430	לְאַ အလေ H0410	לְ -သို့သူ	אַשְׁמֵר -နှင့်ခေါ်လ၏ H7121	אַ ယင်ပလုလင် H4196	שָׁמַר ထိုနရာ H8033	בְּ- -နှင့်စိုက်လ၏ H5324
--	--	--------------------------------------	---------------	---	--	---	--

| ထိုအရပ်၌လည်း ယင်ပလုလင်ကို တည်ပြီးလျှင်၊ လေလေတကူသရလေဟူ၍ သမုတ်လ၏။

၀
s